



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - နိုဝင်ဘာ ၂၁	နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၅	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၁၃၂		၁၃၂
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၃၉	၁၈	၂၅၇
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၄၆		၁၄၆
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၃၃		၃၃
	ဒီးမော့ဆိုမြို့နယ်	၂၅၁	၅	၂၅၆
	ဖယ်ခုံမြို့နယ်	၁၀၉		၁၀၉
	ဖရူဆိုမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ နိုဝင်ဘာ ၇ ရက်နေ့ အထိ	IDPs အသစ် နိုဝင်ဘာ ၈ - နိုဝင်ဘာ ၂၁ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၃၂၃၁၁		၃၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၇၂၉	၁၄၈၆	၇၂၉
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၅၅၄၄၉	၁၄၈၆	၁၅၆၉၃၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ နိုဝင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ (၅)ရက်၊ ၂၀၂၁ခုနှစ်



- ခုခံတပ်များ၏တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီလမ်းကြောင်းများ ပိတ်ဆို့မှု၊ စစ်ကောင်စီမှ စေတနာ့ဝန်ထမ်းများ ဖမ်းဆီးခြင်း၊ ရွာသားများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် အိမ်မီးရှို့ခြင်းများ

ပြီးခဲ့သည် နှစ်ပတ်အတွင်း လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့များတွင် အဓိက စစ်ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ စစ်ကောင်စီ၏ အဓိက သွားလာရေးလမ်းကြောင်းအား ပိတ်ဆို့လိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒေါသမကြီး-ဘောလခဲလမ်းအား အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာလ (၃) ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF မှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များသည် ဒေသခံအသိုင်းအဝိုင်းများအား အပြစ်ပေးခြင်းများ၊ မတရားဖမ်းဆီးခြင်းများ၊ ရွာသားများအား လူသားဒိုင်းကာအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းနှင့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းအတွင်း ရဲနှင့် စစ်သားတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး ကျောင်းဝင်းထဲရှိ ဂရုဏာဆေးခန်းမှ စစ်တပ်မှ စေတနာ့ဝန်ထမ်း ဆရာမ (၁၈)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သည့်အပြင် ဆေးခန်းမှ အရေးကြီးလူနာများနှင့် ကိုဗစ်လူနာများကိုလည်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ရွှေ့ပြောင်းသွားခဲ့ပြီးသည့်နောက် ဂရုဏာဆေးခန်းအား ပိတ်သိမ်းလိုက်သည်။ ဖမ်းဆီးခံထားရသော ဂရုဏာဆေးခန်းမှ စေတနာ့ဝန်ထမ်း ဆရာမ (၁၈)ဦးအား နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။



ရဲနှင့် စစ်ကောင်စီတို့မှ ဝင်ရောက်ရှာဖွေခဲ့သော ခရစ္စတူး ဘုရားကျောင်း - ဓါတ်ပုံ CJ

နိုဝင်ဘာလ ၂၂ ရက်နေ့၊ ဒီးမော့ဆို စံပြုခြောက်မိုင်ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)၊ KNDFပူးပေါင်းတပ်ဖွဲ့တို့မှ စံပြုခြောက်မိုင်တွင် တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ (၃)ဦးသေဆုံးကာ KNDFမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ဒေါပိုးစီဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDFပူးပေါင်းတပ်ဖွဲ့တို့မှ မနက် ၆:၅၇ နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတရက်တည်း ညနေ (၃:၀၀) နာရီ ခန့်အချိန်တွင် ပန်ကန်းရပ်ကွက် ဘုန်းကြီးကျောင်း အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၁)ဦး သေဆုံးခဲ့သည်။ ငါးမိုင်နှင့် ခြောက်မိုင် အနီးတွင်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ (၂)ဦး ဒဏ်ရာရရှိပြီး KNDF မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဒီးမော့ဆိုမြို့ ရဲစခန်းအနီးတွင်လည်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၂)ဦး သေဆုံးကာ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်ကျေးရွာအတွင်း နံနက် ၅၃၀ နာရီအချိန်တွင် ကရင်နီ တပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဒီးမော့ဆိုမြို့နယ်အခြေစိုက် (၄၂၅)တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တပ်ဖွဲ့ (၄)ဦး ကျဆုံးသွားခဲ့သည်။ တိုက်ပွဲအပြီး စစ်ကောင်စီ တပ်များမှ ကျေးရွာအတွင်းရှိ အရပ်သား (၇)ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နေ့လည် အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ လွိုင်ကော်မြို့နယ် ဆော်ဒီးဒေါနှင့် ဒေါလိုရေးကျေးရွာအကြားရှိ လျှပ်စစ်ခါတ်အားပေး တာဝါတိုင်ကြီး နှစ်ခုအား ဖျက်ဆီးခံလိုက်ရသည်။ ဖျက်ဆီးခံလိုက်ရသော တာဝါတိုင်နှစ်ခုသည် လောပီတ အမှတ်(၁)ခါတ်အားပေးစစ်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများသို့ ခါတ်အားပေးပို့နေသော တာဝါတိုင်ဖြစ်သည်။



ဖျက်ဆီးခံရသည့် တာဝါတိုင်



တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော် (၄)ဦး၏ နောက်ဆုံးမြင်ကွင်း

နိုဝင်ဘာလ ၂၅ ရက်နေ့၊ ရှားတောမြို့နယ် ပွန်ချောင်းအနီးတွင် စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းအား ကရင်နီ တပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့မှ (၄)ကြိမ် တိုက်ခိုက်ခဲ့ပြီး ၂၆ ရက်နေ့တွင် (၁)ကြိမ် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ အနီးနားတွင် ရှိသော ကျေးရွာ (၃)ရွာက အိမ်ခြေ (၃၀၉) အိမ် ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော လမ်းဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းအား အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာလ (၃)

ရက်နေ့မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး မိဘပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ကြရန် KNDF မှ ထုတ်ပြန်ထားသည်။ ၎င်းလမ်းကြောင်းကို အသုံးပြုပြီး စစ်ကောင်စီတပ်များသည် တပ်အပြောင်းအလဲသော်လည်းကောင်း၊ စစ်တပ်အင်အား ဖြည့်တင်းခြင်းနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိသည့်အတွက် ပိတ်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ထူလွီးဘီလာကျေးရွာရှိ နေအိမ် (၅)လုံးအား မီးရှို့လိုက်ပါသည်။

- ရှားတောမှ လတ်တလော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခြင်းနှင့် ဒီးမော့ဆို စစ်ပြေးရှောင်များ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်နေကြခြင်း

နိုဝင်ဘာလ ၂၆ ရက်နေ့ ပွန်ချောင်းကျေးရွာ၊ ရှားတောမြို့နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အိမ်ခြေ (၃၀၉) လုံးမှ ရွာသား ၁၅၀၀ ခန့်တို့သည် နေရပ်စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။ ဤကိန်းဂဏန်းသည် စစ်အဏာသိမ်းချိန်မှစပြီး ရှားတောမြို့နယ်တွင် စစ်ဘေးရှောင်အသစ် နောက်ထပ် သုံးဆ တိုးလာခြင်း ဖြစ်သည်။

နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကောင်စီထံမှ မကြာခင် ဒီးမော့ဆိုမြို့သည် ပြာကျသွားမည်ဟူသော သတင်းများ ပြန့်နှံ့ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဒီးမော့ဆိုမှ စစ်ဘေးရှောင်ရွာသားများသည် မြို့တွင်းသို့ ပြန်လာပြီး ပစ္စည်းများ သယ်ယူကာ ပုန်းရှောင်နေသော နေရာသို့ သယ်ယူသွားကြသည်။ ယနေ့ထိတိုင် နေအိမ်သို့ ပြန်လည်နေထိုင်ရုံကြသည့် သူများ မရှိသေးချေ။

- ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ဗိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇
ဩဂုတ် ၁၆ မှ ဩဂုတ် ၂၉၊ ၂၀၂၁	၄၉၂	၁၆
ဩဂုတ် ၃၀ မှ စက်တင်ဘာ ၁၂၊ ၂၀၂၁	၇၉၆	၂၇
စက်တင်ဘာလ ၂၃ မှ စက်တင်ဘာလ ၂၆၊ ၂၀၂၁	၇၈၀	၂၈
စက်တင်ဘာလ ၂၇ မှ	၇၇၆	၂၅

အောက်တိုဘာ ၁၀၊ ၂၀၂၁		
အောက်တိုဘာ ၁၁ မှ အောက်တိုဘာ ၂၄၊ ၂၀၂၁	၃၇၈	၂၃
အောက်တိုဘာ ၂၅၊ ၂၀၂၁ မှ နိုဝင်ဘာ ၇၊ ၂၀၂၁	၇၅၂	၈၂
နိုဝင်ဘာ ၈၊ ၂၀၂၁ မှ နိုဝင်ဘာ ၂၁၊ ၂၀၂၁	၃၈၆	၁၃
နိုဝင်ဘာလ ၂၂၊ ၂၀၂၁ မှ ဒီဇင်ဘာလ ၅၊ ၂၀၂၁	၁၁၈	၁၁

ယခုဖော်ပြထားသော ကိုဗစ်ကူးစက်ခြင်း ကိန်းဂဏန်းသည် မြေပြင်အခြေအနေအား လွှမ်းခြုံထားခြင်းမဟုတ်ပါ။ နေရပ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေသော စခန်းများ၏ အရေအတွက်များ ပါဝင်နေခြင်းမရှိသည့်အပြင် ရွာသားများသည် စစ်ကောင်စီ၏ ကျန်းမာရေးကူညီထောက်ပံ့မှုများအတွက် စမ်းသပ်မှု (သို့မဟုတ်) ကုသမှုအပေါ် ဝန်လေးနေကြခြင်း ဖြစ်သည်။ ကိုဗစ်လူနာများသည် လျှိုင်ကော်ဆေးရုံတွင် ကုသခံယူဖို့ထက် ခရစ္စတူးဘုရင် ဘုရားကျောင်းဝင်းထဲတွင် ဖွင့်လှစ်ထားသော ဂရုဏာဆေးခန်းတွင်သာ ကုသမှုခံယူဖို့ ဆန္ဒရှိကြောင်း လက်တွေ့တွင် တွေ့မြင်နိုင်သည်။

Contact persons:
 Khu Ko Reh Tel: +666 5329 7814
 Ruby Tel: +666 3184 2980
 Website : www.karennicsn.org
 Facebook: Karenni Csn
 Email: kcsn2010@gmail.com